



Website: www.shanhumanrights.org

Email: shanhumanrights@gmail.com

Phone: + 66 (0) 93-297-7754

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက်

ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၅ ခုနှစ်

ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တအာန်းကျေးရွာကို ဗမာအစိုးရစစ်တပ်မှပစ်ခတ်မှု၊ လယ်သမားတစ်ဦးကို စစ်တပ်ကအတင်းအဓမ္မလမ်းပြအဖြစ်စေခိုင်းပြီးတိုက်ပွဲတွင် ပစ်သတ်။

နိုဝင်ဘာလ အလယ်ပိုင်း ၂၀၁၅ ခုနှစ်တွင် ဗမာအစိုးရစစ်သားမှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်းရှိ နမ္မတူမြို့ နမ္မတူမြို့နယ်၊ တအာန်းရွာ အတွင်းရှိ အိမ်ခြေပေါင်း တစ်ဝက်နီးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ အဖွဲ့တို့အားထောက်ပံ့သည် ဟုဆိုကာ မီးရှို့ဖျက်ဆီးသည်။

စစ်ပြေးဒုက္ခသည် တစ်ဦးဖြစ်သောလယ်သမား တစ်ယောက် ဗမာအစိုးရစစ်တပ်မှ လမ်းပြပေးခိုင်းပြီး တိုက်ပွဲ တိုက်ပွဲတွင်ပစ်သတ်ခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် လားရှိုးဘက်မှလာသောစစ်ကြောင်း ဗမာအစိုးရစစ်တပ်မှ တပ်မ တပ်မ (၈၈) စစ်သား (၁၅၀)ခန့်တို့ သည် နမ္မတူ အရှေ့မြောက်ဘက် မိုင် (၃၀) အကွာရှိ ပန်ကန်းရွာသို့ ရော ရောက်လာသည်။ ဗမာအစိုးရစစ်တပ်များသည် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေ တွင်းလာ ရောက်တိုက်ခိုက်မည်ကို ကြားသိသဖြင့် ထိုရွာတွင်နေထိုင်သူ ဗုဒ္ဓဘာသာ ဘုန်းကြီး မှ အပ ရွာသူ ရွာသား (၁၇၀)ကျော် တို့သည် ရွာအနီးရှိ တောတောင် ထဲသို့ ပြေးပုန်း နေကြသည်။



မိုင်အိုက်လှ မှတ်ပုံတင် ကဒ်ပြား



သေဆုံးသူ မိုင်အိုက်လှ အား မီးမြှိုက်သင်္ဂြိုဟ် ရာနေရာ

ဗမာအစိုးရစစ်တပ်သားတို့ ရွာအရှေ့ဘက်သို့ရောက်ရှိချိန်တွင် အသက် ၃၇ ရှိ လယ်သမား တစ်ဦး ဖြစ်သူ မိုင်အိုက်လှ ကိုတွေ့သည်။မိုင်အိုက်လှနှင့်သူ၏မိသားစုတို့မှာ ပုန်းရှောင်နေတွေ့ဖြစ်ပြီး ဗမာအစိုးရ စစ်တပ်သား စစ်တပ်သား များ သူ၏ရွာကိုမရောက်မှီ သူ၏ လယ်နှင့်ဝက်ကို ပြန်ကြည့်ရှုရန်သွားခြင်း ဖြစ်သည်။ ဗမာစစ်တပ်က ဗမာစစ်တပ်က မိုင်စိုင်းလှ ကို ဖမ်း၍အတင်းအဓမ္မသူတို့နှင့်အတူလိုက်ပါစေပြီးလမ်းပြအဖြစ်စေခိုင်းခဲ့သည်။



ရွာသားများခိုလှုံရန် မြေကတုတ်ကျင်းများတူး

ဗမာအစိုးရစစ်သားတို့သည် ရွာအတွင်းသို့ ရှာ ဖွေမွေ့နောက်ပြီး အနောက်ဘက်သို့ ဦးတည်ထွက်ခဲ့ သည်။ ညနေပိုင်း (၅) နာရီအချိန်တွင် ရွာအပြင်ဘက်ရှိ သချိုင်း ကုန်းသို့ရောက်ရှိချိန်တွင် ဗမာစစ်အစိုး ရစစ်တပ် ရစစ်တပ်နှင့် တအာန်း (TNLA)တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။ ဗမာစစ်အစိုးရစစ်သား များ များက ရွာကို လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ဘုန်း ဘုန်းကြီးကျောင်း အပါအဝင် ပန်ကန်း ရွာမှာ ထိ ခိုက် ပျက်စီးခဲ့သည်။ ရွာဘုန်းကြီးမှာ ကျောင်းအနီးရှိ တူး တူးထားသည့် ဝံးခိုကျင်းတွင် နေသဖြင့် ကံကော ကံကောင်းစွာ ထိခိုက်မှုမရှိခဲ့ပေ။

ပစ်ခတ်မှုငြိမ်သက်ပြီးနောက် ဗမာအစိုးရစစ်သားများသည် ရွာတွင်းနှင့် ရွာအနီးနားတစ်ဝိုက်ပတ်ဝန်းကျင် တို့ တွ တွင်နေထိုင်ပြီး ဘုန်းကြီး ကျောင်း အနီးရှိ ဗမာစစ်စခန်း ဟောင်းနားတွင်နေ နေကြသည်။ နိုဝင်ဘာလ နိုဝင်ဘာလ ၁၄ ရက် နေ့တွင် ဗမာအစိုးရစစ်သား များသည် ရွာတွင်းရှိအိမ်များကို စတင်မီးရှို့သည်။ ဗမာ ဗမာအစိုးရစစ်သားက တအာန်း (TNLA) အား အားပေးထောက်ခံသူ ရွာသား တွေကိုအပြစ် ပေးခြင်း ဖြစ်သ ဖြစ်သည်ဟုရွာ ဘုန်းကြီးအားပြောသည်။ ဗမာအစိုးရစစ်သားအား ဘုန်းကြီး ကရွာတွင်းရှိ အိမ်ကို မီးမရှိ မီးမရှိရန်တောင်းပန်သည်။ထိုနေ့တွင်ရွာတွင်းရှိ (၃၅) အနက်(၁၄) အိမ်ကို မီးရှို့ရာ လုံးစံ ခေါ်ရွာ သူကြီး အိမ်နှင့်အတူဆန်နှင့်ပြောင်းဖူး သိုလှောင်ခန်း၊မော်တော်ဆိုင် ကယ်(၆)စီးတို့ပါ ပါသွားသည်။



ပန်ကန်းရွာ ကို ဗမာစစ်အစိုးရကမ်းရှို့ဖျက်ဆီး



ဗမာအစိုးရစစ်သားများရွာတွင်းရှိ ရွာသူကြီးအိမ် လုံးစံအိမ်ကိုမီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ရွာအနီးတွင် ဗမာစစ်အစိုးရစစ်တပ်နှင့် တအာန်း(TNLA) တို့ အပြင်း အထန်ထပ်မံ တိုက်ပွဲဖြစ်ခဲ့သည်။

အဆိုပါ ဗမာအစိုးရစစ်တပ်က ရွာထဲတွင် နိုဝင်ဘာ ၂၉ ရက်နေ့အထိ နှစ်ပတ် နေခဲ့ သည်။ ဗမာအစိုး ရစစ်တပ် တို့ထွက်သွားသောနံက် ၄ နာရီအချိန်ခန့်တွင် ရွာတွင်းရှိ ဆန်အများ ဆုံးသိုလှောင်ထားရှိ သည့် အခြား အခြားအိမ်ကို ထပ်မံ ရှိမီးရှို့ပြန်သည်။

ထိုအချိန်တွင် ရွာသူ၊ရွာသားများ သူတို့၏ ပန်ကန်းရွာကိုမပြန်ရဲ တော့ပေ။ ဒီဇင်ဘာလ ၄ ရက်ကျမှသာ ရွာ သား အချို့မှာ သူတို့ရွာထဲတွင် စစ်သားတွေ မရှိတော့ကြောင်းသေချာမှ သူတို့၏ ပိုင်ဆိုင်ရာပစ္စည်း မည်မျှကျန်သ ည် ကို ပြန်ကြည့်ရန်ရွာသို့ပြန်ခဲ့သည်။ ရွာအပြင်ဘက်ရှိ သချိုင်းကုန်း နားတွင် သေနတ်ကျ ည်ဆန်ဒက်ရာနှင့် သေဆုံး သေဆုံးနေသော မိုင်အိုက်လှ အလောင်းနှင့်သူ၏ အနီးနား တွင် ဗမာစစ်အစိုးရ စစ်သား အလောင်း(၄) ခု တို့ ကို ကို ရွာသားတို့တွေ့ကြရသည်။ မိုင်အိုက်လှသည် နိုဝင်ဘာလ ၁၃ ရက်နေ့ ၎င်းနေရာ၌ တိုက်ပွဲဖြစ်ချိန်တွင်အ သတ် ခံခဲ့ရသည်ဟု ရွာသားများက ယူဆသည်။ သူ၏အလောင်းကို ရွာသားတို့ကမီးသင်္ဂြိုဟ်ခဲ့ကြသည်။

ဗမာအစိုးရစစ်သားများ ပန်ကန်းရွာမှ ထွက်ခွာသွားပြီဆိုသော်လည်း ရွာသူ၊သားများ မှာ ဤ နိမိ တ်မကောင်း သော သောရွာထံသို့ မပြန်ချင်ပဲရှိနေကြသည်။ထိုကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ ရွာသူ၊သား တို့သည် တ မိုင်ခန့် ဝေးသည့် နေရာသစ်တွင် ရွာသစ် ပြန်လည်တည်ဆောက်ကြသည်။



ပန်ကန်း ရွာသူ၊သားများ၏ ယာယီဒုက္ခသည်စခန်း

မိုင်အိုက်လှ၏ ဇနီးသည် နှင့် (၃) နှစ်သား သားတစ်ယောက်နှင့် (၁) နှစ်အရွယ်သမီးတစ်ယောက်တို့ကျန်ရစ်ခဲ့ သည်။

အရပ်သား ဖြစ်သော သေဆုံးသူ မိုင်အိုက်လှကို ဗမာအစိုးရစစ်တပ်က သူတို့၏ စစ်ကြောင်း လမ်းပြ အဖြစ်၎င်း အဖြစ်၎င်း၊ ပေါ်တာ အဖြစ်၎င်း၊အကာအကွယ်အဖြစ်၎င်း အတင်း အဓမ္မခိုင်းစေခြင်းလုပ်ရပ်တို့၏ တိုက်ရိုက်အကျိုးဆက်ပင်ဖြစ်သည်။ ထိုကြောင့် ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ဗမာအစိုးရစစ်တပ်က ဤသို့သော လုပ်ရပ်ကို ချက်ချင်း ရပ်ရန် တောင်းဆိုလိုက်ပြီး တိုင်းရင်းသား များနေထိုင်ရာ ဒေသများ အတွင်း မြေလှန် မီးမြေလှန် မီးရှို့တိုက်ခိုက်သည့် ဗမာ အစိုးရ၏နည်းဗျူဟာ ကိုပါချက်ချင်း ရပ်ရန် တောင်းဆို လိုက်သည်။

နိုဝင်ဘာလအလယ်ပိုင်း ၂၀၁၅ခုနှစ်မှစ၍နမ္မတူမြို့နယ်ပန်ကန်းရွာတွင်းမှ မိသားစုများမှ ထွက်ပြေးတိမ်းရှောင်သူ ဇယား


စဉ်	အိမ်ထောင်ဦးစီးအမည်	အိမ်တွင်းရှိ လူဦးရေ
၁.	ကွန်းအိုက်လှ	၈ ယောက်
၂.	ကွန်းနိုင်ညီ	၄ ယောက်
၃.	အိုက်ညမ်လှ	၃ ယောက်
၄.	ယာမာမန်	၄ ယောက်
၅.	မာမန်အီ	၂ ယောက်

၆.	မာကစ်	၂ ယောက်
၇.	ယာအို	၂ ယောက်
၈.	အိုက်ငို	၄ ယောက်
၉.	အိုက်ညမ်းတေ့	၄ ယောက်
၁၀.	တားဘာ	၂ ယောက်
၁၁.	မာအိုက်အုန်း	၃ ယောက်
၁၂.	တာလိုင်သောင်း	၉ ယောက်
၁၃.	တာမိုက်တဲ	၄ ယောက်
၁၄.	တာကွန်းကြာ	၆ ယောက်
၁၅.	တားကွန်းအေး	၉ ယောက်
၁၆.	တားကွန်းညမ်အောင်	၅ ယောက်
၁၇.	ယာဆာ	၅ ယောက်
၁၈.	ယာမာမောင်	၁၁ ယောက်
၁၉.	တားကွန်းခမ်း	၁၀ ယောက်
၂၀.	တားကွန်းဝင်း	၅ ယောက်
၂၁.	တားယေ့ဆွေ	၆ ယောက်
၂၂.	အိုက်ညမ်တေ့	၃ ယောက်
၂၃.	အိုက်ညမ်မိုင်	၆ ယောက်
၂၄.	တားအိုက်ရွေး	၇ ယောက်
၂၅.	အိုက်နိုင်ပန်ရောင်	၇ ယောက်
၂၆.	မာအိုက်ဖုန်း	၂ ယောက်
၂၇.	တားကွန်းခေါင်	၃ ယောက်
၂၈.	တားကွန်းကျန်	၆ ယောက်
၂၉.	အေးကြာ	၄ ယောက်
၃၀.	အိုက်အီ	၆ ယောက်
၃၁.	ယာအိုင်မာအောင်	၆ ယောက်
၃၂.	တားအိုက်ရိမ်	၇ ယောက်
၃၃.	တားကွန်းလှ	၉ ယောက်
စုစုပေါင်း		၁၇၄ ဦး

မှတ်ချက်။

ရွာအတွင်းအိမ်ခြေပေါင်း(၃၅)အိမ်မှ(၃၃)အိမ်ခန့်၏သတင်းအချက်အလက်ကိုသာပါဝင်တင်ပြထား ဗမာအစိုး ဗမာအစိုးရစစ်သားများရွာတွင်းရှိ ရွာသူကြီးအိမ် လုံးစံအိမ်ကိုမီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၂၀၁၅ ခုနှစ် ဗမာအစိုးရတပ်မှ တအာန်း (ပန်ကန်းရွာ)ကို မီးရှို့ဖျက်ဆီး



ဆက်သွယ်ရန်

စိုင်းဟော်ရှန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း | အင်္ဂလိပ်)

စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ | အင်္ဂလိပ်)